

- “အရသွားကြမ်းရှု ဖွဲ့ကြခလုက်ဒနက်တံ့ရု ညားစွဲပို့ဆောင်အာရု။ ၈၁ မတ်တဗြိုင် ရွှေညားစဖအိုတ်ကြံ့တဲ့ ကာမတ်မတိန်တို့ရှု ရှိပို့မွှေ့စရာ၊ -----။” (၅၅၀။ ၈-၁။ ၂-၂။ အစွဲ့။) ပဲမူးမှာ / “ရွှေမှုသွားကုန်သောသူတို့သည် စရီး၍ မညီညွတ်ရာအရပ်၍ ညီ ညွတ်ခြင်းတို့ကို ပြရကုန်လတ္တာ။ ငါတို့သည် တို့လည်းကုန်သည်တို့ သွားသောခရီးဖြင့် သွားရအောင်။ ရွှေမှုသွားသောနွားတို့သည် ဟောင်းကုန်ကြမ်းကုန်သောမြှေကျေတို့ကို စားရကုန် ၏။ ငါတို့၏နှားတို့သည် တဘန်ပေါက်ကုန်သော ချို့သောမြှေကျေတို့ကို စားရကုန်လတ္တာ။ -----။” (၅၅၀။ ၂-၁၀။ ညောင်ကန်။) ပဲမူအောင်လိုက် / “There will be many advantages if I go on first. I shall have a road which is not yet cut up; my oxen will have the pick of the **grass**; my men will have the pick of the herbs for curry; the water will be undisturbed; -----. (The Jataka: Vol. I & II: Book I: p-4)
- “အဲစွဲ ထော်ကြံ့လွှု့တဲ့ ညားကွဲ့၍ နှုံလောင်အိုတ်ရသွား” ဗောဓိသတ်ချပ်တဲ့ ခိုဟန်တော်ခိုဟန်စွဲ ဗောဓိသတ်ကွဲတ်နေ့၍ ပဟိုတ်ဒယာပ်ဉာဏ်တဲ့ရောင် မတိန်တန်၍” ဗောဓိသတ်ချပ်တဲ့။ (၅၅၀။ ၈-၂။ ၂-၈။ အစွဲ့။) ပဲမူးမှာ / ဘုရား လောင်းသည် “ငါသည် ဝိရိယကိုလျှော့သည်ရှိသော် ခပ်သိမ်းကုန်သောသူတို့သည် ပျက်စီး ကုန်လတ္တာ။” ဟု စောစောက ချမ်းအေးသောအခြားလျှင် လှည့်လည်သည်ရှိသော် တရာသော နေစာမြှေကျော်မြှေးရှိမြှေး ပြုမြှေကျေတို့သည် အောက်၍ရေရှိသဖြင့် ပေါက်ကုန်သည်ဖြစ်လတ္တာ။” ဟုကြံ့၍” (၅၅၀။ ၂-၂၁။ ညောင်ကန်။) ပဲမူအောင်လိုက် / “If I give in, every single one will perish.” So he ranged to and fro while it was still early and cool, until he came on a clump of **kusa-grass**. “This **grass**,” thought he, “can only have grown up here thanks to the presence of water underneath.” (The Jataka: Vol. I & II: Book I: p-11)

ဝေါဟာရမန်ပိုသ် ‘ကွဲတ်’ ‘တွေတ်’ ‘လွှေတ်’ မူးစွဲတအောင် အဓိပ္ပာယ်ချုံ့ဟွံ့တုပ်ရင်သွေ့အိုသက်က်ရောင် မူးရှု ဂပ်ဂိုလ်စွဲသတိအိုတ်ရှု။ ‘လွှေတ်’ စွဲရောင် ဗွဲဗွဲတ်မတိတ်၌အဓိပ္ပာယ် ‘စတ်စတ်’ မူးရှု။ (စပ်ကို ဝေါဟာရ ‘လွှေတ်’ မနှုံးအဓိပ္ပာယ် ‘စတ်စတ်’ ဂုံး ကာလစိုပ်ကလ္လာချုံ့ဂဲတော်မူး သို့ကိုဖွဲ့သာဓကချုံ့ အဲကြက်ပို့တ်ထွေးကုပ္ပါဒ်ရောင်အောင်။) ခါဒေးခွဲ့လိုက်ဗွဲဟိုဘာတန် သွက်သွာ်ကွေးဘာတအောင်မြှုံ့မူးရှု နက်ဗိုက ကော်ဒွာ့ခွဲ့လိုက်ဗွဲဟိုတအောင် ဖြေ့ဝေါဟာရမြဲ့မြဲ့ရှု ကုတ်တိုက်အဓိပ္ပာယ်ချုံ့ဟွံ့ချို့တို့ပြုတို့တဲ့ မူးသလျှော်စွဲ ချုံ့ရောင်ယ်မူးရှု ကုဝေါဟာရရှုံ့ရှု သို့သလျှော်မူးစကာဇ်တော်ချုံ့မူးရှု ဒ်ဟွံ့ထောက်ရောင်။ တိအဓိပ္ပာယ်ချုံ့ ချို့တို့ပြုတို့တဲ့ဟောင် မဂပ်ဂိုလ်ချုံ့စကာတ်ချုံ့ရှု။

(၁) တမ်း တမ်းမြှေ့ပြု။ တမ်းမြှေ့ပြုက်ရောင်။ — ‘တမ်းရှိဟ်’ ဖွံ့ောင်။

အဓိပ္ပာယ်ဝေါဟာရမူးမှာ : ‘အရင်းအနှီး’ ဂုံး ညားတွေကြော်မန်ပို့တော်အောင်လျှော် မဟိုချုံ့တွေ့်ဗုံ့တ်မ်န် ‘တမ်းရှိဟ်’ အိုတ်ရှု။ ဝေါဟာရမန်မူး ‘တမ်းရှိဟ်’ (တမ်း + ရှိဟ်)ရှု အဓိပ္ပာယ်ဗွဲမှာ ‘အရင်းအနှီး’

ဟုသေင် တိတ်၍အဘအဓိပါယ် ‘အရင်းအမြစ်’ ရောင်။ ဝေါဟာရဗ္ဗာစီ ‘အရင်းအနှီး’ ကို ‘အရင်းအမြစ်’ ထဲ အဓိပါယ်ဟွာတုပ်သွာ်ရ။ ပုံလိက်အသိပါန့်ဗာ (မြန်မာအသိပါန်အကျဉ်းချုပ်)ရှိ ‘အရင်း/ ‘အရင်းအနှီး’ ဂုံ ပံက်လင်အဓိပါယ် ‘အကျဉ်းအမြတ်ရရန် အခြေခံမတည်ဖြူပြန်ထားသောင့်’ ရ။ ‘အရင်း/‘အရင်းအမြစ်’ ဂုံ ပံက်လင်အဓိပါယ် ‘မူလအစ်’/‘ကစ်မြစ်’/‘အခြေခံ’/‘ပပါန်’ ရောင်။

အဓိပါယ်ဗတ်ဗာ ‘အရင်း/‘အရင်းအနှီး’ ဂုံ ကဝိမန်ပိုတမ္မာတဲ့ ညားချို့တဲ့ ‘တမ်း/‘တမ်းမြိုက်’ ရ။ ပိုညားကြိုင် ဟိုတ်ဟွာတုပ်ဗုံးတဲ့ ပုံလိက်ပြောတဲ့ ပိုပိုသင့်ပိုတ်၍ရှိ နဲ့ပိုကိုပို ပိုဗ်ကြိုင်ဖျပ်ကေတ်မဝေါဟာရတိတဲ့ မကျဉ်းကြုံင် ‘တမ်းရှိ’ ထဲရောင်မူးရှိ ပြောကတ်တရ။ ဝေါဟာရမန်တို့မမံက်ဂတ်ကြုံရှိ ဟွာတုပ်ဟာဂုံတဲ့ ညားလျှို့တော်သွာ်ရမှန်ရ။ ဝေါဟာရမန်ကော်ပြောတဲ့ သို့မဆိုက်ပောင်ကိုအဓိပါယ်ရှိသာတော်မှန်ရှိ ဟိုတ်ပိုဟွာတုပ်တိတဲ့ ပိုခွံဗုံးကေတ် ဝေါဟာရတို့မူးရှိ တုပ်တည်ရပိုမဆိုပြုလိုက်ထော်ကြုံ ဝေါဟာရပိုပြောတဲ့အောင်ရှိ ညံ့ငြုံးသွေးသွေးကြော်ဗုံး ဖွံ့ဖြိုးကြိုင်တို့အာတွေ့က်ရ။ ဝေါဟာရပိုမခွံဗုံးဖွံ့ဖြိုးနိုင်တို့ရှိ ယင်အဓိပါယ်ခွံဗုံးရှိးရှိ သို့ရှိသာတော်ဟွာတုပ်မူး သွေးကြိုင်နှုန်းဟွာတုပ်ရှိရ။ ယင်အဓိပါယ်ရှိသာတော် ခေါ်စောင်ယာအာမူး တွေ့ဟွာတုပ်သက်သက်ရ။ ရှိသာလိုက်ပတ်မန်ပို လိုလော်ပရောင်းနှုန်းအာတွေ့အာရောင်။ ဟိုတ်ရှိရ ပွဲမမင်္ဂီးတွောတုပ်သာအဲကွဲ့ လိုက်ပတ်မန်ဇက်ရှိ ပိုက်နွေ့တွဲမလောန်ရ။ ဝေါဟာရမန်ပိုပြောတဲ့မွဲရှိ ညံ့ရှိောင်မွဲကို ပိုအောင် ငြုံးလွှာတွော်ရ။ ခွဲမှုအောင်လိုက် ‘တမ်းမြိုက်’ ဂုံ ‘တမ်းမြိုက်’ ဂုံ အဲဖို့တွေးကိုပွဲသွေးသွေးပွဲရ။

- ယွှေခမိတ်၊ တွေးပညာမဆိုက်ဗွဲက်ပွဲဗနိုက်ရှိ တော်မြိုင်စိန်အောနကို ခါမစိရောင်းး ပိုန်ဖြပ်တွေးပါရမ ဦးငြုံးပွဲတဲ့ သွေးသွေးလိုက်အော် ပွဲတသိုက်ဟောင်။ (၅၅၀။ ၈-၄။ ၂-၁၆။ အစွဲ့။)။ ပွဲမှု ဗာ/ ကုန်သွယ်ခြင်း၌ လိမ္မာသောပညာရှိသည် အနည်းငယ်သော ဋ္ဌာအာရင်းဖြင့် များစွာသောဥစွာကိုင်းး အခြေအရံကိုင်းး ဖြစ်စေ၍ ထိများစွာသောဥစွာအခြေအရံ၌ မိမိကိုယ် ကိုတည်စေ၏။ (၅၅၀။ ၂-၄၁။ ညောင်ကန်။) ပွဲမှုအောင်လိုက်/ With humblest start and trifling **capital**, a shrewd and able man will rise to wealth, -----. (The Jataka: Vol. I & II: Book I: p-20)
- ကာလမပရအားဖြင့် “ဝါစွဲအဲမတန်ရှုံးရ” အတိပဏ္ဍာတော်း။ “ယွှေသဟာ၊ ပိုညားဝါရှိ တော်မြိုင် ကို ကွဲ့ကို ရွှေကို သွေ့ရာန်ကလောန်ကမေတ်ရှိ တုပ်သွာ်ရောင်၊ မူဟိုတ်တွဲအဲမဂွဲဝါစွဲရော့” ပဏ္ဍာတော်း။ (၅၅၀။ ၈-၉၉။ ၂-၃၀၃။ အစွဲ့။) ပွဲမှုဗာ/ ထိုကုန်သည်တို့၏ ဥစွာကိုဝေ သောကာလျှော့ အတိပဏ္ဍာတော်း “ငါကား နှစ်စုံကို ရထိုက်၏” ဟုဆို၏။ အဘယ့် ကြောင့်နည်းဟုမေးလတ်သော် “သင်သည် ပဏ္ဍာတော်သည်း။ ငါသည် အတိပဏ္ဍာတော်သည်း။ ပဏ္ဍာတော်သည် တစုရတိုက်၏။ အတိပဏ္ဍာတော်သည် နှစ်စုံရထိုက်၏” ဟုဆို၏။ “နှစ်ယောက် ကုန်သောင်တို့၏ ဘဏ္ဍာအရင်းသည်င်း နွားအစရှိသည်တို့သည်င်း အမျှတူကုန်သည်သာ လျှင် မဟုတ်လော်။ အဘယ့်ကြောင့် သင်သည် နှစ်စုံကို ရထိုက်သနည်း” ဟုဆိုလတ် သော်။ -----။ (၅၅၀။ ၂-၄၆၁။ ညောင်ကန်။) ပွဲမှုအောင်လိုက်/ When the time for dividing came, Wisest said, “I must have a double share.” “Why so?” asked Wise. “Because while you are only Wise, I am Wisest. And Wise ought to have only one share to Wisest’s two.” “But we both had an equal

interest in the stock-in-trade and in the oxen and waggons. Why should you have two shares?" (The Jataka: Vol. I & II: Book I: p-239) (**stock-in-trade:** old fashion: the things you need to do your job/ Longman Dictionary)

- တွေပညာတဲ့ မိုင်ဂလာန်တယ်စောက်ဖြဲ့စွာတဲ့ ညားဖို့က်စွဲတဲ့ တော်မြတ်ရောင်၊ ဆယ့် ‘အတိ’ ပါမလောန်အာရုံ ပလန်ကေတ်ဖြပ်ညားစီစွာတဲ့ ဖို့တ်လော် ဖြောန်မအံက်ကျော် ကိုပဒေဝတ္ထုဆုတဲ့ ကိုဖူးကဗုတ်ကျော်ဟောင်၊ ——။ (၅၅၀။ ၄—၉၉။ ၂၀၇၅။ အစွဲ့။)
- ကြိုင် အသယ်ဉာဏ်လွှာဂုံးတဲ့ ညာတ်သမိုင်ကျော်မြဲ့ မတုပ်တည်င်ရသောန်ဂုံးတဲ့ “ညံ့င် သော်ရွှေ့န်မကျော်ခြုံကုအဲစွာဂုံး မျုံကိုညွှေ့ပါယ်သွေးပိုင်လမျိုး ညံ့မျုံကိုတော်ဖို့က်ကိုရ” ချပ်တဲ့ ၈ ငောင်တွဲပြုပြုပြုပြု။ (၅၅၀။ ၄—၁၂၉။ ၂—၃၆၉။ အစွဲ့။) ပူးမူးဗျာ/ ထိုမြေခွေးသည် တနေ့ သို့ ရေအိုင်၍ ရေသောက်စဉ် အရိပ်ကိုကြည့်သည်ရှိသော ဦးစွန်းကိုမြင်၍ “ယခင့်အား အသက်မွေးခြင်း၏အရင်းသည် ဖြစ်ပြီ” ဟု တော်လွှေ့လည့်သည်ရှိသော်၊ ——။ (၅၅၀။ ၂—၅၄၉။ ပေါ်ပေါ်ကန်။) ပူးမူးအောင်လိုက်/ Drinking one day in a rocky pool, he (the jackal) caught sight of this top-knot reflected in the water. “At last I've got **wherewithal** to go to market,” thought he. (The Jataka: Vol. I & II: Book I: p-283) (**Wherewithal:** = the wherewithal to do sth: = the money you need in order to do something/ Longman Dictionary)

ဒွဲစကာလင်ဝေါဟာရ ‘တမ်’ နူးပူးလိုက်ပရောဥုင်လွှဲပ် ကျော်နွော်အစွဲ့မချုံခြင်လင်ရှိ အဲဖို့တ်ထွေးကာ ဖွံ့ဖြို်စွာကိုရှိ။

- “မိုင်ပရှိပွန်၊ ချုင်ပန္တေ။ ပိသွားပောင်သူ၊ ပြဟွှံဂျာ။
ဟွှံရွှံ့ကိုတို့၊ အောန်ကိုရှုံး။ ဒုကဏောရ်သွတ်၊ ချို့တ်ညံ့ဗုတ်သွား
ဖို့က်သွေ့ခြော့ဘုံး၊ ခါရရွှံ့ပြား၊ မွဲပသာရပ်တား၊ ပရဲကွံ့ဟွှံကာ။”

အတိုင်မထိုတ်ထွေးကိုလင်းပွဲလတ္ထံ ပွဲသာသာမန်ရှိ စကာတဝေါဟာရ ‘တမ်’/ ‘တမ်ပြုပ်’/ ‘တမ်ဖို့က်’ မာန်ရှိ။ ဖွံ့ဖြို်သွာဥုံးမူး၊ ‘အရင်း’/ ‘အရင်းအနှီး’/ ‘ဥဇ္ဈာအရင်း’/ ‘ဘဏ္ဍာအရင်း’ မနှုတဲ့ ဖွံ့အ ဓိပိုယ်အောင်လိုက်မူး “capital”/ “stock-in-trade”/ wherewithal မခြုံရှိ။

ဖွံ့အဓိပိုယ်ဗျာမူး ‘အရင်းအနှီးမြှုပ်နှံ’ ဗတ်အောင်လိုက် “to invest” ရှိ ညားတွေကျွော်မန်ပိုတို့တို့တော်မချုံခြင်ကာတ်ခြုံင် ‘စောင်တမ်ရှိပ်’ ‘တိုပ်စလိုက်တမ်ရှိပ်’ ရှိ ရွှေ့ဆိုညာတ်ကေတ်ဖွဲ့မရှိခြင် ပူးလိုက်ပ ရှိပ်သွေးတိုင် သို့ပူးကျော်နောင်ခေတ်ပိုတို့တော်မန်ရှိရှိ။ အဓိပိုယ် ‘တမ်ရှိပ်’ ဒုဒ်ဟွှံ့သွားရေးရှိ ဖွံ့လွှာ၍တော် အဲဟို ပျော်ဖို့တ်ထွေးကိုလင်းတဲ့ရှိ။ မွဲပုံပျော်လင်ဝေါဟာရ ‘စလိုက်’ ကို ‘တိုပ်စလိုက်’ ဒုဒ်ဟွှံ့သွားရေးရှိမန်ရှိ အ ဆက်ဟိုပျော်ကိုလိုပျော်နှုန်းရှိ။ ‘စလိုက်’ ရွှေ့ ပင်လင်မအခင်းပွဲတွေ့ဗုတ်ရောင်။ ဝေါဟာရမန်မူး ‘ဖြို့က်’ ရှိ

ပြင်ဗုဒ္ဓကြံ့ကြိယာကာရှိတဲ့မူး ဒုံးအာ ‘ဗလိုက်’ ရ။ ဟိုမဲ့တဲ့နဲ့ ဒေဝင်တို့ကို ဖြေဆောင်ရွက်တဲ့နဲ့ ဘလိုက်’ ကျို့ချင်ရ။ ‘ဗလိုက်’ ဂျို့တဲ့ ဒေဝင်ကိုအစ်(၁)ဟွို့။ လအာအမိပါယ်အဲကာအို နတော်ဘာ ‘ဗလိုက်’ စွဲလောင် ဗုပ်ဖျည့်ကာဟွို့ထောက်ရ။ သူညီတွေ့ပြုကိုအာတို့အာရှ ဒုံးအမိပါယ် ‘ဗလိုက်’ စွဲရ။ ဝေါဟာရအခိုက်မန်ပို့ မဟိုဂေးစကားခံ့င် ‘ဖျော်တမ်’ ဂျို့မိုင်ကောတွေ့င်အိုတဲ့ ဟွို့သော်ဘာ။ ဟိုတဲ့ရ၍ ဝေါဟာရ ‘တမ်’ ‘တမ်ဖြပ်’ ‘တမ်ဖို့က်’ တအို ထောက်ကြိုက်ကိုဒုံးအဗုပ်ဖျည့်တ နတော်ဘာ။ ‘ဖျော်’ စွဲရောင်။ ‘ဖျော်တမ်’ ‘ဖျော်တမ်ဖြပ်’ ‘ဖျော်တမ်ဖို့က်’ မြေသာ့ရွှေ့ ဗုပ်ဖျည့်ကာမူးဟောင် ဒုံးအရောင်အခိုက်မန်ပေင်းရောင်မိဂုံး။

(၁၁) ဝေါဟာရမန် ‘သွားဒ်’ ဂျို့ မူးအမိပါယ်ချော်ရော့

ကုဝေါဟာရမန် ‘သွားဒ်’ ကအောင် ညားတွေကွာဟ်မန်ပို့တို့တော် လွှာဟ်ရပ်စပ်စကာတွေ့င် ဗွဲမရှိုင်ကို ရွှေ့ညာတ်ကောတ်ရ။ ကုဝေါဟာရကာအို တို့လောင်အမိပါယ်ချော် ချို့တွေ့ပြုတို့ခိုင်ရှိုင်တဲ့တွော်? ယြွော်ဟာရမဲ့မဲ့ရွှော် ယဝ်နှင့်ဝေါဟာရမန်ပြောတဲ့ စွဲသို့ကိုပြို့က်တို့ခွံ့င်မူး လွှာတ်ကိုချို့တွေ့ပြုတို့ကြာတဲ့ ကာလဇကု တို့အမိပါယ်ချော် ချို့တွော်ပြုတို့တွော်တဲ့ရောင် ပို့ပို့ရပ်စပ်စကာရ။ အမိပါယ်ချော် ယဝ်ရဇ်ကိုလောင်ဟွို့ ချို့တွော်ပြုတို့တွော်တဲ့ သလော့ပွားခွံ့င်ပွဲနိုင်မူး အောင်ချင်ကြာ လွှာစကာအော်ညီကို။ ယြွေးမွဲမချုံအာဂတ်ရှုံး သို့မ တိတေသနပွဲနိုင်ပြုတို့တွော်ဟောင် စကာစုတ်ကာဝေါဟာရပြောတွဲမဲ့မဲ့တဲ့ ညားလက်ကရ်တော်အိုရှိုင်လောင် သို့ကို ဟွို့တိတေသနပွဲနိုင်မှု မေက်ချုံ့စကာအာကိုမူး အမိပါယ်ဝေါဟာရမန်ပို့ မှာရာ့လိုလ်အာရောင်။ ဒေါ်စွာန်ထွေး သာကမွဲမူး ဝေါဟာရမန်မူး ‘သို့ကို’ ဂျို့ နအမိပါယ်တို့ခေတ်လွှာဟ်ရှုံး ညားစကာအဲစကာရှိုင်လော် ဗြို့အိုးမွဲ့ပြုတို့မှာန်ရှိုင်တဲ့ အမိပါယ်တမ်မှုလော်ချော် ကြပ်ပြို့က်တို့အာတဲ့ရ။ ညံ့ပွဲနိုင်ပွဲနိုင်တို့သော်ကာအို ပို့ စကာဝေါဟာရပြောတွဲမဲ့မဲ့မူး အမိပါယ်ချော်မှုလိုသို့ရှုံးကို ဒွဲလျှော်ညီစကာအော်ရှုံ့ရှုံးကို ထောက်ကိုပို့အဲသို့ ထောက်ကိုပို့တို့တွော်ရောင်။ ဝေါဟာရ ‘သွားဒ်’ စွဲကာအောင်လော် ဟိုတဲ့စကာအော်ဟွို့တွဲတဲ့ ဂိုင်ဖေက် အမိပါယ်တမ်မှုလော်ချော် လိုလ်အာပွဲန်ရှုံး ဝေါဟာရမူး ‘သွားဒ်’ ကအောင် မူးအမိပါယ်ချော်မှုမှုစွဲတွော်ရော်? တုပ်ကိုအမိပါယ်ဗိုလ်ဗွဲ့မှာ ‘အရာရှိ’ ‘အရာရှိမင်း’ မူးဟာ? ဗွဲစွဲတဲ့နဲ့ အမိပါယ်သော်ရှုံးမှုမှုစွဲတွော်ရော်။

◆ပွဲအဘိုဓာတ်ပို့သာသာ မန်—အောင်လိုက်—ဗွဲ အွာဟာသာဝေ(Haswell)မချုံ့ခြားလောင်ရှုံး ဝေါဟာရမန် ‘သွားဒ်’ ဂျို့ ညားကိုလောင်အမိပါယ်ဗိုလ်ဗွဲ့မင်း’ ရ။ အမိပါယ်မကိုလောင်ဗွဲကာအို ဆောတ်ယောင်မွှော်မှာခွံ့င်ရောင်ရှုံး ညားတွေကွာဟ်မန်တအိုအိုတဲ့သို့ ပို့ပို့ရပ်စပ်ရှုံး ညားကိုလောင်အမိပါယ်ဗိုလ်ဗွဲ့ အောင်လိုက် a petty officer, a sergeant မူးရောင် ဥားစွဲတ်ဒေးတဲ့ရ။ sergeant မူးရှုံး အ မိပါယ်ဗိုလ်ဗွဲ့ မနှုံး တော်ကြပ်ကြီး’ ရ။ ပွဲချုံ့ပွဲမှုမဲ့မူး petty officer မူးရှုံး အဆံ့ဖို့သံ့ရှုံးကို ‘မိုလ်’၊ နှုံးတာလျှိုင်အဆံ့ဖို့သံ့ရှုံး မဖွံ့ဖြိုးကို ‘တပ်ကြပ်’ ‘တပ်ကြပ်ကြီး’ တအိုရှုံး အဆံ့ ‘တပ်ကြပ်’ ‘တပ်ကြပ်ကြီး’ တအိုရှုံး ဟွို့လ်လွှာ လွှာလွှာရှုံးရောင် ရွှေ့ကော်ခံစာတ်ဗွဲ့ အရာရှိရှုံးမင်း’ ရ။ ပွဲမှုနှင့်ကိုအဆံ့ ‘မိုလ်’ တို့နှင့်အာ အကြပ်၊ တပ်သားများ” ဂျို့ ရွှေ့မိုင်ကောတွေ့င်အိုတဲ့ရသော်ဘာ။ ‘အကြပ်/တပ်ကြပ်’ မူးရှုံး အဆံ့ ‘အရာရှိ’ ဟွို့သော်ရှုံး အရာရှိရှုံးမင်း’ မူးရှုံး အဆံ့သံ့ဖို့သံ့ရှုံးအကွဲ့ရှုံး။